

Burmese Buddhist Association

15 W110 Forest Lane, Elmhurst, IL 60126 • (630) 941-7608 • www.bba.us

ဓမ္မမိတ်ဆွေအပေါင်းတို့ ...

အပ္ပမာဒေန ဘိက္ခုဝေ သမ္မာဒေဝ၊ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသိ၊ မနုဿတ္တ ဘာဝေါ ဒုလ္လဘော၊
ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ၊ ပဗ္ဗဇ္ဇိတ ဘာဝေါ ဒုလ္လဘော၊ သဒ္ဓမ္မသဝနံ အတိဒုလ္လဘံ၊ ဧဝံ ဒိဝသေ ဒိဝသေ ဩဝဒတိ။

မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား ချစ်သားတို့ လောကမှာ ရခဲ ခက်ခဲသည့် တရား ငါးပါးရှိ၏။

၁။ မြတ်စွာဘုရား သာသနာနှင့် တွေ့ကြုံဖို့အတွက် ခက်ခဲ၏။

၂။ လူ့ဘဝ (လူအဖြစ်)ကို ရရှိဖို့အတွက် ခက်ခဲ၏။

၃။ ယုံကြည်မှု သဒ္ဓါတရားနှင့် ပြည့်စုံဖို့အတွက် ခက်ခဲ၏။

၄။ ရှင်ရဟန်းဘဝ ရရှိဖို့အတွက် ခက်ခဲ၏။

၅။ သူတော်ကောင်းတရား နာကြားဖို့အတွက်လည်း အလွန်အလွန် ခက်ခဲ၏ ဟု

ခက်ခဲလှသည့် ဒုလ္လဘတရားငါးပါးကို မမေ့မလျော့ကြဖို့ နေ့စဉ် နေ့တိုင်း ဟောကြား ဆုံးမတော်မူခဲ့ပါသည်။

သို့ပါ၍ မြန်မာဗုဒ္ဓဘာသာအသင်း(ချိုကာဂို)တည်ရာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းရှင်ပြု ရဟန်းခံပွဲကြီးကို

၂၀၁၁ ဒီဇင်ဘာလ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ပါသောကြောင့် သဒ္ဓါတရားအပြည့်ဖြင့် ရခဲလှစွာသော ရှင်ရဟန်းဘဝကို ရယူပြီး

အလွန်နာကြားရ ခက်ခဲသည့် သူတော်ကောင်းတရားများ နာယူနိုင်ကြရန်နှင့် သာသနာ့အမွေခံ သာသနာ့ ဒါယကာများအဖြစ်

ခံယူကြရန် အခွင့်အရေးကောင်းကြီးနှင့် ကြိုကြိုက်နေပြီဖြစ်ကြောင်း အသိပေး အကြောင်းကြားပါသည်။

မိမိရင်၌ဖြစ်သော သူတပါးရင်၌ဖြစ်သော သားသမီး မြေးမြစ်ရတနာများကို ရှစ်ဖြာပရိက္ခရာစုံလင်စွာဖြင့် သာသနာ့ဘောင်တွင်းသို့ သွတ်သွင်း၍ သာသနာ့ဒါယကာ၊ သာသနာ့ဒါယိကာမများ၊ သာသနာ့အမွေခံများအဖြစ် ခံယူလိုကြပါလျှင် ဖုန်းဆက်၍ စာရင်းပေးသွင်းနိုင်ပါသည်။

ဆက်သွယ်ရမည့် တယ်လီဖုန်းများ - ဒေါက်တာသန်းဝင်း ၇၀၈ ၂၀၅ ၇၆၆၉ ၊ ဦးလှမြင့် ၈၄၇ ၉၁၈ ၇၀၅၇ ၊ ဦးဂျော့ ၆၃၀ ၅၉၆ ၇၀၈၀ ၊ ဒေါက်တာကျော်ဇော ၈၁၅ ၄၆၄ ၉၄၆၅ ၊ မနှင်းဇာခြည်မျိုး ၇၀၈ ၈၅၆ ၂၃၄၄ ။

ရှင်သာမဏေ တစ်ပါး - ဒေါ်လာ ၁၀၀ ၊ ဒုလ္လဘ ရဟန်းတစ်ပါး - ဒေါ်လာ ၂၀၀ ။

စုပေါင်း ရှင်ပြု ဒုလ္လဘ ရဟန်းခံပွဲ ကျင်းပမည့်အစီအစဉ်

၂၀၁၁ ခု၊ ဒီဇင်ဘာလ ၂၄ ရက် စနေနေ့

နေ့လယ် ၂:၀၀ နာရီ - ၆:၀၀ နာရီ ။

။ ရှင်လောင်းလှည့်ခြင်း၊ ဆံချခြင်း၊ ရှင်သာမဏေပြုခြင်း။ ဆရာတော် သံဃာတော်များနှင့် ရှင်သာမဏေများအား အချိုရည် ဆက်ကပ်လှူဒါန်းခြင်း။ ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခြင်း။

၂၀၁၁ ခု၊ ဒီဇင်ဘာလ ၂၅ ရက် တနင်္ဂနွေနေ့

နံနက် ၉:၀၀ နာရီ ။

။ သိမ်ဝင်ခြင်း၊ ရဟန်းခံခြင်း

နံနက် ၁၀:၃၀ နာရီ ။

။ သိမ်ဆင်းလောင်းလှူခြင်း

နံနက် ၁၁:၀၀ နာရီ ။

။ ဆရာတော် သံဃာတော်များ၊ သာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း

နံနက် ၁၁:၃၀ နာရီ - နေ့လယ် ၁:၀၀နာရီ

။ ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခြင်း

နေ့လယ် ၁:၀၀ နာရီ။

။ တရားတော်နာ ရေစက်သွန်းချ အမျှပေးဝေခြင်း

ကျင်းပမည့်နေရာ ။

။ မြန်မာဗုဒ္ဓဘာသာအသင်းတည်ရာ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (ချိုကာဂို)

၂၀၁၁ ခု၊ ဒီဇင်ဘာလ ၂၆ ရက် တနင်းလာနေ့ - ၂၀၁၁ ခု၊ ဒီဇင်ဘာလ ၃၁ ရက် စနေနေ့ အထိ (၆ ရက်)

နေ့လယ် ၁:၀၀ နာရီ ။

။ အထူးတရားပွဲများ

Novice & Monk Ordination Ceremony Schedule

Date: December 24, 2011 Saturday	Time: 2:00 pm – 6:00 pm	Novic Ordination , Drinks for Monks & Novices, Tea & Light Foods for Guests
Date: December 25, 2011 Sunday	Time: 9:00 am	Monk Ordination
	Time: 10:30 am	Monk Donation
	Time: 11:00 am	Lunch for Monks and Novices
	Time: 11:30 am-1:00 pm	Lunch for Guests
	Time: 1:00 pm	Dhamma Talk and Merit Sharing
Date: December 27 - 31, 2011	Time: 1:00 pm	Dhamma Talk

Burmese Buddhist Association

15 W110 Forest Lane, Elmhurst, IL 60126 • (630) 941-7608 • www.bba.us

Novice & Monk Ordination Ceremony

စုပေါင်းရှင်ပြု ရဟန်းခံပွဲ

Dear Dhamma Friends,

We would like to invite all of you to participate at the Novice & Monk Ordination Ceremony. The ceremony will be held on **December 25th, 2011**. Novices can be chosen from three days to a week.

The registration fees are Novice-to-be is \$100 and Monk-to-be is \$200.

You are very welcome to offer the breakfast and lunch for all Novices and Monks, \$50 each day for breakfast and \$100 each day for lunch. We welcome warmly whoever wants to sponsor and whoever wants to participate. The donations received from the ceremony will be directed to **BBA** Fund.

Novice & Monk Ordination Ceremony (Su Paung Rhin Pru Donlaba Yahan Khan Pwe) is the traditional Burmese culture honored by the Burmese communities in Myanmar (Burma) since ancient time. In Burma, parents and grandparents truly enjoy seeing their loved ones to enter monkhood as Buddha sons at least once in a life time. They believe that unlimited karma and virtues are attained next life through such ordination and through monastic practices as true Buddha sons.

Such a novel religious ceremony is rarely conducted across the monasteries in USA. Our residing Sayadaws support such religious ceremony whole-heartedly and unequivocally to be conducted during this Winter Holidays. Sayadaws believe that this ceremony will be an opportunity for some Burmese families to permit a few of their loved ones joining the sacred monk-hood as Buddha sons.

As there is a limited space and facility at the temple, we will go with the first comes first serves.

We sincerely believe that learning of Buddhism is good; practicing Buddhism is better and, getting into monk-hood as Buddha son to follow the monastic duties is the best for this present life (Lawki) as well as for the next life (Lawkotara). We request all of you to participate in such a sacred ceremony to promote our **BBA** and Burmese families in Chicago.

Please contact Dr. Than Win, U Hla Myint, Mr. George Chakrabarty, Dr. Kyaw Zaw, and Hnin Zar Chi Myo for registration.

ဓမ္မမိတ်ဆွေအပေါင်းတို့...

စုပေါင်း ရှင်ပြု ရဟန်းခံပွဲကို **၂၀၁၁ ဒီဇင်ဘာလ ၂၅ရက်** တွင် ကျင်းပမည် ဖြစ်ပါ၍ ကြွရောက်ကုသိုလ်ယူကြပါရန်နှင့် ရှင်သာမဏေအဖြစ်လည်းကောင်း၊ ရဟန်း အဖြစ်လည်းကောင်း ကိုယ်တိုင်ပါဝင် ကုသိုလ်ပြုကြရန် လေးစားစွာ ဖိတ်ကြားပါသည်။ သုံးရက်က တစ်ပတ်အထိ ရှင်သာမဏေပြုနိုင်ပါသည်။

စုပေါင်း ရှင်ပြု ရဟန်းခံပွဲတွင် ရှင်သာမဏေတစ်ပါးအတွက် **ဒေါ်လာ ၁၀၀** ၊ ဒုလ္လာဘရဟန်းတစ်ပါးအတွက် **ဒေါ်လာ ၂၀၀** လှူဒါန်းနိုင်ပါသည်။

ဆရာတော် သံဃာတော် ဒုလ္လာဘရဟန်းများနှင့် ရှင်သာမဏေများအတွက် အရက်ဆွမ်း၊ နေ့ဆွမ်းများလည်း လှူဒါန်းနိုင်ပါသည်။ ကိုယ်တိုင် မချက်ပြုတ်နိုင်လျှင် **အရက်ဆွမ်း** တစ်ရက်အတွက် **ဒေါ်လာ ၅၀** ၊ **နေ့ဆွမ်း** တစ်ရက်အတွက် **ဒေါ်လာ ၁၀၀** လှူဒါန်းနိုင်ပါသည်။ ရရှိသော အလှူတော်ငွေများသည် မြန်မာဗုဒ္ဓဘာသာ အသင်း ရံပုံငွေအတွက် ဖြစ်ပါသည်။

စုပေါင်းရှင်ပြုဒုလ္လာဘရဟန်းခံပွဲဆိုသည်မှာ ရှေးခေတ် ဘာသာရေးအားလပ်ရက် အချိန်များက စတင်ပြီး မြန်မာနိုင်ငံအတွင်း မြန်မာလူမျိုးတို့ ဂုဏ်ယူဝင့်ကြားရသော မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မိဘ ဘိုးဘွားများသည် မိမိတို့၏သားရတနာများအား တစ်သက်တာတွင် အနည်းဆုံး တစ်ကြိမ် ဗုဒ္ဓမြတ်စွာ၏ သားတော်ဖြစ်သော ရဟန်းပြုခြင်းကိုတွေ့မြင်ရလျှင် အလွန်ကြည်နူးကြပါသည်။ အကျင့်သီလစင်ကြယ်၍ ဗုဒ္ဓမြတ်စွာ၏ ရင်နှစ်သည်းချာသဖွယ် ကျင့်ကြံမှုများသည် နောင်ဘဝတွင် အဆုံးမရှိသောကုသိုလ်များနှင့် သုစရိုက်များ ပွားများနိုင်ပါသည်။

ထိုကဲ့သို့ တန်ဖိုးကြီးမြတ်လှသော အခမ်းအနားများကို အမေရိကန်နိုင်ငံတစ်ဝန်း ဘုန်းတော်ကြီးကျောင်းများတွင် ရံဖန်ရံခါမျှသာ ပြုလုပ်လျက် ရှိကြပါသည်။ ဆောင်းရာသီအားလပ်ရက်အတွင်း ထိုကဲ့သို့သော ဘာသာရေးအခမ်းအနားကိုပြုလုပ်ရန် ဆရာတော် သံဃာတော်များကလည်း စိတ်အားထက်သန်လှပါသည်။ ဤအခမ်းအနား သည် မြန်မာမိသားစုများအား သူတို့၏ **ရင်နှစ်သည်းချာ သားလှရတနာများကို ဗုဒ္ဓမြတ်စွာ၏ သားတော်များအဖြစ် သာသာနာ့ဘောင်ဝင်ခြင်း**ကို အားပေးနိုင်မည့် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါသည်။

ကျောင်း၏ နေရာထိုင်ခင်း အခက်အခဲကြောင့် **ဦးစားပေးစနစ်** ကျင့်သုံးပါမည်။

ဗုဒ္ဓတရားတော်များအား လေ့လာခြင်းသည် ကောင်းမွန်ပါသည်။ ကျင့်ကြံခြင်းသည် ပို၍ ကောင်းမွန်ပါသည်။ ဗုဒ္ဓ၏သားတော်များအဖြစ် သာသာနာ့တာဝန် ထမ်းဆောင်ခြင်းသည် လောကီ လောကုတ္တရာ နှစ်ဖြာအကျိုး အတွက် အကောင်းတကား အကောင်းဆုံးဖြစ်ပါသည်။ ယခုကဲ့သို့ မွန်မြတ်လှ သော **စုပေါင်းရှင်ပြု ရဟန်းခံပွဲ**တွင် မြန်မာဗုဒ္ဓဘာသာအသင်း (ချီကာဂို)နှင့် အတူ မြန်မာမိသားစုများအားလုံး ကြွရောက် ချီးမြှင့်ကြပါရန် လေးစားစွာ ဖိတ်ကြားပါသည်။

ကျေးဇူးပြု၍ ဒေါက်တာသန်းဝင်း၊ ဦးလှမြင့်၊ ဦးဂျော၊ ဒေါက်တာကျော်ဇော နှင့် မနှင်းဇာခြည်မျိုး တို့ထံ ဆက်သွယ် စာရင်းပေးနိုင်ပါသည်။